

PEACE Info (March 11, 2022)

- Funding Revolution Important for the Victory: Prominent Myanmar Activist
- Regime Artillery Strikes Kill Children and Senior Citizens in Upper Myanmar
- Junta Forces Massacre 14 People in Upper Myanmar
- 15 junta soldiers killed during two days of fighting in Sagaing's Saw Township
- 12 Military Council troops killed in Sagaing's Chaung-U Township
- CDM school teacher and second-year nursing student killed during Demoso clashes
- Women vow to rise from ashes to defeat Myanmar regime
- Fire Destroys Putao District Village
- Japanese envoy meets ethnic armed organisations in northern Thailand
- With Ukraine in the Limelight, Spotlight on Myanmar Fades
- World shouldn't forget the Rohingya refugee crisis
- စစ်ကောင်စီခန့်ဝန်ထမ်းများအား နိုင်ငံတော်ပုန်ကန်မှုကျူးလွန်သူများအဖြစ် NUG ထုတ်ပြန်
- ပုလဲမြို့နယ် နှောရိုးရွာက အိမ် ၃၀၀ ကျော် မီးရှို့ခံရ
- ယင်းမာပင်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်
- ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃၂ ဦးသေဆုံး
- ဒီးမော့ဆိုမြို့နယ် လေကြောင်းတိုက်ခိုက်မှု စစ်ပြေးဒုက္ခသည် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
- ဒေါ်ရောက်ခူရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၂ ကြိမ်ခွဲကြဲ၊ KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
- မင်းတပ်မြို့ပေါ် လူမနေသည့် နေအိမ်များကို ဖောက်ထွင်း နေထိုင်မည်ဟု စစ်ကောင်စီတပ်ပြော
- စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဆယ်ကျော်သက် ၂ ဦး အပါအဝင် ကျဆုံးပြည်သူ ၁၆၄၂ ဦးရှိလာ
- လေယာဉ်ဆီတင်ယာဉ် ဖြတ်သန်းမည့်လမ်းတလျှောက် လုံခြုံရေးယူပေးရန် ပေးပို့သည့်ကြေးနန်းစာ လူမှုကွန်ရက်တွင်ပြန့်နေ
- မြန်မာစစ်ကောင်စီ လုပ်ရပ် ရှုတ်ချတဲ့အဆို ဥရောပပါလီမန် တစ်ခုခုအတည်ပြု
- မြဝတီ၊ တာချီလိတ်နှင့် မြောက်ပိုင်းမြို့များသို့ သွားလာမှု တရုတ်သတိပေး
- Sasakawa ငြိမ်းချမ်းရေးခရီး ဘယ်အထိ ပေါက်ရောက်မလဲ
- မြဝတီ-ကျောက်ရိတ် အာရှလမ်းတွင် တံတား ၁ စင်း မိုင်းခွဲခံရ၊ ကေအန်ယူက လမ်းပိတ်ထား
- KNU တပ်မဟာ (၆) က စစ်ကောင်စီတပ်ရုပ်ဖို့အသိပေးတဲ့ကြားက တပ်တွေ ပိုတိုးချနေ
- ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီက တပ်အင်အားထပ်ဖြည့်
- ဒုက္ခသည်တွေအတွက် ထောက်ပံ့ရေးလမ်းကြောင်း စစ်ကောင်စီပိတ်ဆို့

Funding Revolution Important for the Victory: Prominent Myanmar Activist

By THE IRRAWADDY | 11 March 2022



Veteran democracy activist Min Ko Naing has delivered a message on the importance of financially backing the revolution to topple Myanmar's junta as a new scheme to generate funds will be launched by the parallel, civilian National Unity Government (NUG).

In a video message on Thursday, the well-known activist, who is also a key figure on the National Unity Consultative Council— the NUG's political consultative body — said plans to fund essential weapons for revolutionary forces are underway and will be made public.

Previous fundraising efforts by the NUG, including launching **lottery tickets** to support striking civil servants and raffle and **bond sales**, have raised millions of dollars. However, the costs of bringing down the regime are significant.

"The victory of the revolution depends on finances," Min Ko Naing said.

The 1988 uprising leader updated the public on the revolution's progress, saying the junta is struggling on the ground and thus escalating its attempts to distract the public. He reminded people not to believe the regime's propaganda and to help the revolution where possible.

"They are burning entire villages to threaten others who fear they might suffer the same attacks," the activist said, regarding the rising numbers of arson attacks on civilian targets in resistance strongholds.

Min Ko Naing said regardless of threats and violence, Myanmar's people will not surrender because they know it will end with them living under junta rule and the control of Pyu Saw Htee militias, which are trained and armed by the military.

"People understand the revolution has pushed the military to the stage where they dare not fight without air support," Min Ko Naing said.

The increasing number of senior military officers defecting and joining revolutionary forces and the successful sale of NUG bonds to fund the revolution are positive developments, he said.

The population rejects military rule and the junta faces opposition in numerous forms, including flash-mob protests, armed resistance, economic pressure and advocacy.

The regime has killed at least 1,642 civilians and over 12,000 people have been arrested, including elected government leaders, since last year's coup.

<https://www.irrawaddy.com/news/burma/funding-revolution-important-for-the-victory-prominent-myanmar-activist.html>

Regime Artillery Strikes Kill Children and Senior Citizens in Upper Myanmar

By THE IRRAWADDY | 11 March 2022

Two children and nine senior citizens were killed earlier this week by junta artillery strikes and raids in Sagaing Region's Yinmabin Township.

Around 100 regime soldiers raided Letpan Taw Village in Yinmabin on Tuesday, firing artillery rounds which killed ten people sheltering in the village monastery, said residents.

"They died after they [junta troops] fired artillery at the monastery. We saw it from the place where we were hiding. But we could do nothing. The victims were then placed on a bed in the west of the monastery and set on fire. They were a total of ten people including two kids," said one resident.

Eight elderly people died in the artillery strike alongside the two children.

One of the victim's family members said: "It grieved us to see their charred bodies. We feel like we would fight them [the junta] at once if we had weapons. Words fail me."

An elderly woman from Kantha Village, who was taking shelter at Kantha's monastery, died in another junta raid, locals reported.

Civilians from Kantha and Letpan Taw villages were also reportedly abducted by military regime troops.

"Five people were abducted with their hands tied. We heard one of them was released on Wednesday," a member of the Yinmabin People's Defense Forces (PDF) told The Irrawaddy on Thursday. Yinmabin PDF clashed with junta troops during the raid on Letpan Taw Village on Tuesday.

"Clashes are still taking place," said one Yinmabin PDF fighter on Thursday. "We don't know where they [regime forces] are heading. But as they march, we ambush them with mines where possible. They are not wearing military uniforms, but they are in black clothes and short pants, pretending [to be civilians]. They dare not travel in small groups, so they come as a large group and there might be around 100 of them."

Military tensions remain high in the area with junta forces deployed near a pagoda in the west of Theegon Village in Yinmabin.

The Myanmar military has reinforced its soldiers across Yinmabin and is raiding one village after another in an effort to crush resistance in the township, said local PDF fighters.

<https://www.irrawaddy.com/news/burma/regime-artillery-strikes-kill-children-and-senior-citizens-in-upper-myanmar.html>

Junta Forces Massacre 14 People in Upper Myanmar

By THE IRRAWADDY | 11 March 2022

Fourteen people, 11 resistance fighters and three civilians, were slaughtered earlier this week in Sagaing Region's Khin-U Township, as Myanmar junta forces stepped up attacks on local People's Defense Forces (PDF).

The military regime is reportedly on a 'Kill All, Torch All' mission to eliminate resistance in Sagaing before the annual Armed Forces Day on March 27.

Soldiers from Division 77 and pro-junta Pyu Saw Htee militia from Sagaing's Ye-U Township arrived in Khin-U Township on March 5. They joined troops already deployed in Ywa Thit Gon Village in Khin-U and raided several surrounding villages, according to local residents.

Junta troops raided Thein Taw Village on Tuesday morning. They reportedly fired at least 50 rounds from 40 mm grenade launchers as they entered the village and clashed with PDF fighters.

Members of the village defense forces were forced to withdraw as junta troops continuously fired on them. But 11 fighters were detained and shot dead, said residents.

The slain resistance fighters bore signs of torture and some had been shot point-blank in their heads, a local who was involved in retrieving their bodies told The Irrawaddy.



The site of massacre. (Photo: CJ)

"It appears that they were not killed in the fighting, but that they were shot dead after being arrested. They had no gunshot wounds to their bodies, but they were shot point-blank in their heads. Heads had been severed from some bodies. We also saw knotted ropes near the bodies which are believed to have been used to tie them. And they were apparently kicked in their chests with boots before being shot dead," he said.

Eight of the victims were between 18 and 25 and two were 17. The other victim was 40, said locals.

Regime soldiers also shot dead three Kyun Lel villagers who they abducted and took to Thein Taw Village. The victims were 45, 48 and 55, according to locals.

"I think they [junta soldiers] killed the three villagers because they had witnessed their cruelty," said one resident.

Locals were only able to retrieve the bodies on Wednesday after junta troops had left the village. They said they saw the cremated body of a junta soldier in the field where the resistance fighters were massacred.

Junta troops also torched homes, with 35 houses burned down in Dan Gon Village and 25 houses destroyed in Hman Taw Village, according to locals.

On February 17, 14 PDF fighters died in a junta raid on Myothit Village in Khin-U. Five resistance fighters were killed in a raid on Thayet Kan Village on February 20. That village was also raided on January 25, when 11 resistance fighters died.

<https://www.irrawaddy.com/news/burma/junta-forces-massacre-14-people-in-upper-myanmar.html>

15 junta soldiers killed during two days of fighting in Sagaing's Saw Township

By Mizzima | 11 March 2022



Photo: CJ

At least 15 junta soldiers were killed and more than 10 were injured during two days of fighting in the Saw area of Sagaing Division, according to a 10 March statement by the Saw People Defense Force (PDF).

Saw PDF attacked a military council convoy of more than 150 people going from Saw Township towards the Kyaukhtu area with landmines on 8 and 9 March between Saw and Lal Gyi Ai villages.

"They hit our landmines. Another confrontation caused several casualties." an officer from Saw PDF told Mizzima.

During the fighting, the guerrillas were able to withdraw without suffering any casualties and locals welcomed them with Aung Tha Pyay flowers (Flowers of Victory).

The junta soldiers that survived the attack continued marching towards Kyaukhtu.

Saw PDF urged locals to pay close attention to the movement of Military Council members and to report on it.

There is daily fighting between local PDFs and the junta forces in Saw, and military tensions remain high on both sides.

<https://www.mizzima.com/article/15-junta-soldiers-killed-during-two-days-fighting-sagaings-saw-township>

12 Military Council troops killed in Sagaing's Chaung-U Township

By Mizzima | 11 March 2022

The MGN 35 guerrilla group said that it killed 12 junta troops and members of the military aligned Pyu Saw Htee militia in Sagaing Region's Kangyigone Village, in Chaung-U Township, on 9 March.

In a statement, the group said they carried out the attack after hearing that the junta troops and Pyu Saw Htee members who were stationed in Kangyigone Village had arrested and tortured villagers, stolen villagers' property, arrested and killed a People's Defence Force (PDF) fighter and ambushed PDFs.

A member of the MGN35 guerrilla force said that 60 military junta's troops were stationed in Kangyigone village and the fighting lasted for three hours before large numbers of junta troops arrived and the PDF fighters withdrew safely.

The statement said that the groups involved in the attack were the MGN35 guerrillas, the Zero guerrillas (Myingyan), the Value of Young Men (Taungtha) and the MRA (Myaung Revolution Army).

<https://www.mizzima.com/article/12-military-council-troops-killed-sagains-chaung-u-township>

CDM school teacher and second-year nursing student killed during Demoso clashes

By Mizzima | 11 March 2022



On 9 March, Zaw Lin Tun, a former school teacher who was a member of the Karenni Generation Z (KGZ) guerilla group and Elizabeth, a female member of the Free Burma Ranger aid group were killed during fighting in Karenni State's Demoso Township.

Zaw Lin Tun, age 24, was shot in the head by a junta sniper during fighting at Thay Lay Su in Demoso.

He was working for the Student Union in Loikaw Education College. After the coup, he left his job as a government school teacher and became a commander in the KGZ armed resistance force.

A KGZ member said to Mizzima: "Since the start of the coup he led the protests. When armed resistance became necessary, he attended military training at his parent brigade at the The Karenni Nationalities Defense Force (KNDF) and became a leader for the KGZ group. He was well known in Karenni State For his revolutionary efforts. He is regarded as a hero",

Zaw Lin Tun was also remembered and feted as a student hero by the Student Union of the Education College.

Elizabeth, the 25-year-old Free Burma Ranger member died at 7.30am on 9 March. She died from injuries sustained when she was hit by an artillery shell at about 2pm earlier that day. At the time she was trying to save trapped villagers in Saung Du Lar Village as it was being bombed by air force planes.

Elizabeth was a second-year student at a midwives' school in Bago. She was praised by the Free Burma Rangers for her contribution to the group.

There are violent clashes in Demoso every day. On 9 March there was fighting throughout the whole day in three different areas of Demoso that resulted in the deaths of 10-15 junta troops, according to a local PDF spokesperson.

<https://www.mizzima.com/article/cdm-school-teacher-and-second-year-nursing-student-killed-during-demoso-clashes>

Women vow to rise from ashes to defeat Myanmar regime

In Sagaing Region, women who have lost their homes to brutal attacks by junta forces continue to defy their oppressors

[HI Burma](#) | Published on Mar 11, 2022



Villagers protest against Myanmar's military regime in Sagaing Region's Pale Township (Pale People's Strike Committee)

Charred wood and blackened sheets of corrugated metal were all that welcomed Hla May* when she returned to her home.

The air in her village was still thick with the acrid smell of smoke. And with every gust of wind, ashes stirred and swirled, making it that much harder to breathe.

But Hla May was not reduced to despair the way her home had been reduced to ashes. As she surveyed the devastation, she gripped a piece of corrugated tin—part of what had once been her home—and braced herself to speak.

“You can burn our village, but not our spirit and our soil,” she said defiantly.

The others who gathered around her repeated her words, which had become the newest slogan of their movement to resist Myanmar's brutal military regime.

“If we stop protesting after the fire, they will think we have given up. They will think we are afraid,” Hla May continued, her voice rising.

Around a quarter of the roughly 800 homes in Pan Ywar, a village in Sagaing Region's Pale Township, were burned to the ground on January 31, the eve of the first anniversary of last year's coup. They were among the thousands that the military has torched around the country since seizing power.

Sagaing Region has borne the brunt of the junta's [scorched-earth campaign](#) to eradicate opposition to its rule. According to [one estimate](#), around 60% of the more than 6,000 homes set on fire by regime forces since the coup were in Sagaing.

Despite the junta's efforts to terrorise civilians into submission, however, the resistance movement continues to grow. And women, including ordinary housewives like 48-year-old Hla May, have been at the forefront of this struggle.



The military has subjected dozens of villages in Sagaing Region to devastating raids (CJ)

'I remain strong'

On the night that their village was set alight, Hla May and the other residents of Pan Ywar were hiding in the forest. They had fled with a few emergency provisions after learning that soldiers were approaching the

nearby village of Mweton.

Helplessly, they watched as first Mweton, and then Pan Ywar, were consumed by fire.

"Some started crying when they saw the flames, but not me. Our houses didn't burn down because of our negligence. They were intentionally set on fire," said Hla May.

"I am not sad. I remain strong," she added.

Even after they returned to the village the next day and saw the extent of the damage, Hla May did not shed a tear. She just examined the ruins and thought about those responsible for laying waste to their lives.

The marauders who did this didn't just take things of value, such as food and vehicles, she said. They took everything they could lay their hands on, and destroyed everything else.

"They take whatever they want, even children's toys," she said.

Hla May used to be a farmer. Now, however, she lives in the forest, surviving on food donated by other villages.

"I had to give up my work. I couldn't do it anymore. But to tell the truth, I'm not interested in doing my work now. All I want to do is focus on winning the revolution," she said.

'We can't just surrender'

For 20-year-old Nyein, who also lived in Pan Ywar until it came under attack, these past few weeks have been the hardest of her life.

An avid gardener, Nyein was devastated when she saw that the plants she had cultivated with such care had been set ablaze by junta troops.

"I'm sad. I feel like I have nothing left," she said, describing how she felt as if all her happiest memories had been crushed in a single night of wanton destruction.

But even so, she said she did not regret her opposition to the regime.

"We can't just surrender without resisting. It can't be helped that they burned down our houses because of that," she said.

Like others from Pan Ywar—some of whom had spent years working in the city to save enough money to build their homes—Nyein now lives on a bamboo mat under a tarpaulin sheet.

Forced to flee with nothing but the clothes on her back, she said she had to go for days without bathing when she first arrived in the forest. Feminine hygiene products are still unavailable, she added.

There is enough food to eat for now, she said. She wasn't sure, however, how long it would last. She said she would just have to deal with her current situation one day at a time.

But even under these circumstances, she and other women in the village decided to hold a protest against the junta 11 days after their homes were destroyed.

Brandishing fragments of their former lives as symbols of defiance, they demanded that the junta give up power and restore the country's rightful government.



Chaung-U, in Sagaing's Pale Township, is seen after a raid by regime forces (CJ)

'Fight until the bitter end'

The sight of flames rising from her village didn't really upset Aye Nge; it wasn't until the next day, when she returned to where her home had once stood, that the tears began to flow.

Surrounded by a scene of utter destruction, she cried inconsolably for some time, knowing how much it had cost her parents to build their home.

"Some people worked like slaves to build their homes. They were good homes," she said in a low voice.

But even after losing her home and all of her possessions, Aye Nge said she was prepared to make even greater sacrifices if need be to bring down a dictatorship that had inflicted so much suffering on the country.

"We didn't think they would be this cruel. We were hurt deeply by their actions. We will fight against the military regime until our last breath, through our pain and sadness," she said.

"I have lost my home, but even if I lose my life, I will continue the fight in spirit until the military regime is gone," she added.

This was a sentiment shared by many of the women of Pan Ywar.

"We will uproot the military council, no matter how difficult it is. We will never surrender. We will never get down on our knees. We will continue the revolution from the jungle or anywhere else," said Hla May.

“No matter what, we must fight until the bitter end. We must keep up the fight, even if we are left with nothing. Only then will life be better for our next generation,” said Nyein.

“We won’t give up just because they burned our village,” she added.

**All names have been changed to protect the identities of the women interviewed for this article*

This article was originally published in Burmese by [HI Burma](#)

<https://www.myanmar-now.org/en/news/women-vow-to-rise-from-ashes-to-defeat-myanmar-regime>

Fire Destroys Putao District Village

KNG | 11th March 2022



More than 70 people are in urgent need of emergency aid after a fire tragically destroyed all 11 houses in their remote village in Putao District, including the buildings where they stored their rice.

They’re struggling to survive after losing everything in the fire, explained San Lu Ramseng, who’s part of a team of volunteers helping people in the district. He said there’s no phone or internet in Htar Ler Htu, which is located at the foot of Hkakaborazi Mountain in Nogmung Township. The nearest town is Pan Nan, which can be reached on foot in six days.

“I don’t think they’ll ever be able to build their houses in the village soon, which is difficult to reach,” says San Lu Ramseng. They need food and other rations, but also rice cookers and tarps to build shelters.

He hopes that people will help out this community at its time of need by contacting him directly at +95 979 318 2202 to send donations.

<https://kachinnews.com/2022/03/11/fire-destroys-putao-district-village/>

Japanese envoy meets ethnic armed organisations in northern Thailand

Ethnic representatives who met with Nippon Foundation chair Yohei Sasakawa say the topic of engagement with the junta was not broached in the talks

[Esther J](#) / [Maung Shwe Wah](#) | Published on Mar 11, 2022

Yohei Sasakawa, the Japanese special envoy to Myanmar and chair of the Nippon Foundation, met separately with representatives of Karen, Karenni and Shan ethnic armed

organisations as well as junta affiliates in neighbouring Thailand on Thursday, with full details of their discussions still undisclosed.



Yohei Sasakawa is seen at a press conference in Naypyitaw in February 2018 (EPA)

Aid—but not military relations—was brought up in the talks in the northern Thai city of Chiang Mai, Aung San Myint, the deputy secretary of the Karenni National Progressive Party (KNPP) told Myanmar Now. He attended the meeting with Sasakawa along with KNPP chair Khu Oo Reh and Nal Nae Palo from the Karenni Emergency Rescue Team.

“We’ve worked with them regarding education matters before,” he said of the Nippon Foundation. “He invited us to come to the meeting and we agreed to go.”

The meeting was the KNPP’s first with Sasakawa since Myanmar’s coup more than a year ago, Aung San Myint said, adding that the special envoy had shown an interest in the needs of [internally displaced persons](#) (IDPs) in the ethnic armed organisation’s area.

“We will have to find more ways to send supplies to IDPs. There is still no plan underway,” he said.

“We will continue to work together with our allies towards federal democracy and the end of the dictatorship,” he continued. “[Sasakawa’s team] said nothing about [political and military affairs] and we are not planning to discuss that matter with them either.”

Clashes between the military and resistance forces including the KNPP’s Karenni Army have been breaking out daily in Karenni (Kayah) State since last year, with civil society estimates indicating that two-thirds of the state’s population have been displaced during that time. The Myanmar Army has frequently carried out airstrikes on civilian areas and used heavy weapons in their attacks in the region.

Padoh Saw Mutu Say Poe, the chair of the Karen National Union (KNU), along with several other officers from the organisation, also met with Sasakawa on Thursday.

KNU spokesperson Padoh Saw Taw Nee, who did not attend the meeting, speculated that the participants likely discussed matters relating to tension in the Karen State town of Lay Kay Kaw in Myawaddy Township, which is located in KNU-administered territory near the Thai-Myanmar border. It was built with financial support from the Nippon Foundation, as a tribute to “peace” in line with the now defunct Nationwide Ceasefire Agreement between the military and some of the country’s ethnic armed organisations, including the KNU.

“They have worked together with our chair before regarding the building of Lay Kay Kaw town. I think they only talked about the matters regarding the Nippon Foundation’s funding of the building of Lay Kay Kaw,” he said, adding that he did not have “much further information” on the meeting.

Lay Kay Kaw was the site of a major [military offensive](#) last December that led to the arrest of striking civil servants and parliamentarians who had sought refuge in KNU territory. The attacks and airstrikes on the area displaced thousands of civilians.

Battles with allied resistance forces there have recently resumed, including with a [junta airstrike](#) on Wednesday following a KNU ultimatum to leave the area. A member of a local defence force allied with the KNU said five junta troops were killed in a clash in Lay Kay Kaw on the same day.

Padoh Saw Taw Nee said that there was no reason to discuss political matters in Myanmar with the Nippon Foundation chair. Sasakawa has previously acted as a negotiator between the military and ethnic armed organisations.

“We can’t negotiate with the military council during times like this. Everyone knows what our aims are. There’s nothing to discuss with the military council,” he said.

The Irrawaddy reported on and shared photos from another Thursday meeting in Chiang Mai between military-linked negotiators Hla Maung Shwe and Aung Naing Oo, who, according to the news outlet, were “believed to be brokering on behalf of the regime.” Both worked on peace talks on behalf of previous government administrations.

At the time of reporting, the military council had not released a statement regarding the meeting.



Mr. Sasakawa meets Cambodian Prime Minister Hun Sen (Samdech Hun Sen, Cambodian Prime Minister / Facebook)

Earlier this month, Sasakawa visited Cambodia and met with a delegation that included Prime Minister Hun Sen—ASEAN’s chair—and Cambodian foreign affairs minister Prak Sokhonn, who is also ASEAN’s special envoy for Myanmar. The Phnom Penh Post

reported that Hun Sen had asked Sasakawa to intervene in addressing the crisis in Myanmar.

There are reports that Sasakawa will go to Naypyitaw to meet with coup leader Min Aung Hlaing on March 20, but Myanmar Now is unable to independently confirm this. Also scheduled for March 20 is the start of a three-day visit to the junta’s administrative capital by ASEAN’s special envoy.

Sasakawa is last known to have met with Min Aung Hlaing in November of last year. At that time, the Japanese minister of foreign affairs said that Sasakawa’s actions were not in affiliation with the Japanese government.

The military council reported that Sasakawa was among the persons who requested the release of American journalist Danny Fenster, who was detained in Insein Prison for nearly six months before being released in November.

With Ukraine in the Limelight, Spotlight on Myanmar Fades

By **JAYANTA KALITA** | 11 March 2022

Nations across the globe have unequivocally condemned Russia's military action against Ukraine. The Western bloc led by the US has imposed the heaviest possible sanctions in order to cripple Moscow economically and isolate it globally.

But the same solidarity is missing when it comes to Myanmar, which is reeling under a protracted civil war. Does it indicate an inherent Western bias against Asia as an impoverished region that can be dealt with just by paying academic lip service to democracy and development?

The role of the UN is far from satisfactory. For the UN is supposed to ensure that the rule of law, fundamental to international peace and security and political stability, prevails not just on one continent but across regions. The sense of urgency it showed in the Ukraine crisis is quite missing in the case of the Southeast Asian nation.

On Feb. 1, 2021, Myanmar's military generals ousted a democratically elected government, triggering countrywide protests and civil disobedience. Since then, junta forces have launched a brutal campaign to suppress pro-democracy voices, killing more than 1,600 people and arresting over 9,500, according to the Assistance Association for Political Prisoners (Burma), a monitoring group.

Long before common citizens in Ukraine took up arms to defend their land against the invading Russian troops, Myanmar's ousted government formed what is known as the People's Defense Force (PDF) comprising hundreds of civilian resistance groups across the country to fight a marauding military. All this has led to a civil war that is unlikely to end anytime soon.

But the question is, why has the UN not been proactive in tackling the Myanmar crisis? Louis Charbonneau, the United Nations director at Human Rights Watch, said, "Calls for the Security Council to hold a public meeting to discuss the violence since last year's coup have gone unheeded, as has a campaign by dozens of organizations urging the council to impose a global arms embargo on Myanmar and targeted sanctions on the junta leaders and military companies."

He also noted that while the US, the UK and the European Union have imposed sanctions on Myanmar, "none has presented a draft resolution for the Security Council to negotiate," probably fearing a Chinese and Russian veto.

"But a veto threat hasn't stopped them before. Russia, usually backed by China, has vetoed 16 resolutions regarding Syria's armed conflict since 2011. The US and EU persistence has

sent a strong message that the international community is determined to hold parties to the conflict accountable for serious abuses,” according to Charbonneau.

Western media bias?

The Russia-Ukraine war, the **largest conventional military assault** on a European nation since World War II, is being widely covered by Western liberal media. Reports and editorials condemning Russian action against its neighbor, however, raise some pertinent questions about bias and impartiality in media coverage. For instance, the Arab and Middle-Eastern Journalists Association, **has accused** Western leaders and media of using discriminatory language, based on race and religion while discussing the recent invasion of Ukraine by Russia.

Arguments about integrity, impartiality, freedom of expression and human rights “are only used when it serves in their interests, and this was evident in the Western media’s coverage of refugees from Syria, Iraq or Afghanistan, and how different it is to the coverage of refugees from Ukraine,” Jordanian journalist **Khaled Qudah says**.

This is a valid observation as conflicts in many parts of Asia do not get adequate coverage in the Western media. One can see a difference in the coverage of Ukraine and Myanmar. Visuals of gun-toting Ukrainian young women and elderly people as well as those fleeing to Europe as a result of the war dominate the digital space. But similar images of Myanmar’s civil resistance, internal displacement and refugees have not made it to much of the global media.

Even a Ukrainian journalist has called out Western reporters for what she calls their “racist” narrative. “I am utterly appalled at some individuals who dare to call themselves reporters referring to refugees from the Middle East as ‘uncivilized’ as opposed to Ukrainians who are fleeing. Anyone who supports this narrative is a racist bigot, and deserves colossal shame,” tweeted Anastasiia Lapatina from the **Kyiv Independent**.

How Asian countries react

Asian countries are sharply divided in their response to the Ukraine crisis. For instance, India, China and Pakistan have tacitly supported Russia by abstaining from voting on a key UN General Assembly **resolution** condemning Moscow’s aggression. While India faces a two-front military threat from China and Pakistan, each of these countries maintains a close relationship with Russia.

Countries such as Japan and South Korea, on the other hand, voted in favor of the resolution. Tokyo has also sent bulletproof vests and helmets to Ukraine, apart from other nonlethal items, including tents, winter clothing, emergency food items, hygiene products, cameras and power generators, according to Kyodo News.

Apart from that, India’s position has once again highlighted its ambiguity in international relations. With Moscow being the largest defense supplier for India—around 65 percent of its military hardware is of Russian origin—New Delhi, naturally, cannot abandon Russia. At the same time, India is getting closer to the US and the two strategic partners, along with

Japan and Australia, are part of the Quadrilateral Security Dialogue (QUAD) to corner China in the Indo-Pacific.

India faces a similar dilemma while dealing with Myanmar, as it refrained from condemning the military generals for the coup but has called for the restoration of democracy in the neighboring country.

Additionally, Russia is accused of supplying weapons to the Myanmar junta, thereby indirectly contributing to the mass murders being committed in the Southeast Asian country.

That said, the Russian invasion of Ukraine has exposed numerous geopolitical fault lines. It also underscores inherent biases of the Western media toward Asia and the inadequacy of their coverage of the region.

Jayanta Kalita is a senior journalist and author based in New Delhi. He writes on issues relating to India's northeast and its immediate neighborhood. The views expressed are his own.

<https://www.irrawaddy.com/opinion/guest-column/with-ukraine-in-the-limelight-spotlight-on-myanmar-fades.html>

World shouldn't forget the Rohingya refugee crisis

By Jubeda Chowdhury | 11 March 2022



(File) A Rohingya refugee people walks on a road along the makeshift camp in Ukhia, Cox's Bazar district, Bangladesh, 30 July 2020. Photo: EPA

The Rohingya and Afghan refugee issues are also currently important international issues. More than 1.1 million Rohingyas have taken refuge in Bangladesh since August 2017 due to genocide and ethnic cleansing in Myanmar. About 50,000 newborn Rohingya children are added to it every year. Earlier, the Rohingya had been subjected to systematic discrimination, deprivation of the right to vote, and regular targeting of violence in Myanmar for decades.

In the last four and a half years, despite various initiatives, no real progress has been made in resolving the Rohingya crisis. Under pressure from the international community, the Myanmar government signed an agreement on Rohingya repatriation, but to no avail. According to the agreement, the Rohingyas were to be repatriated in stages. The repatriation process has not started for a long time. The Myanmar government has failed to repatriate the displaced Rohingya and resolve the crisis. Bangladesh has repeatedly urged various international forums to take effective steps to resolve the Rohingya crisis.

The proposal is based on the human rights situation of Rohingya Muslims and other minorities in the context of the state of emergency in Myanmar. Top politicians were

arrested after a military coup overthrew a democratic government in the country on February 1 and declared a state of emergency. Political unrest, protests and clashes are going on in the country. Thousands of people have lost their lives in the repression of the army. Whatever the context, the unanimous resolution adopted by the Third Committee of the UN General Assembly is very important for Bangladesh. 108 countries have supported it. The proposal calls for finding out the root cause of the Rohingya problem. The resolution, with a number of guidelines for the introduction of democratic governance, called on all human rights organizations, including the UN Secretary-General's Special Envoy to Myanmar, to cooperate.

A resolution presented by the OIC and the EU on the protection of the Rohingya was unanimously adopted by the United Nations in 2021. Observers say the UN recognition is a reflection of the international community's strong commitment to resolving the crisis. In addition to the EU and OIC, the resolution is supported and co-sponsored by a large number of countries in various geographical regions, including the United States, Canada, Mexico, Argentina, Australia, New Zealand, Switzerland, Japan, and South Korea.

The world community has been expressing solidarity with Bangladesh for the shelter of Rohingyas for humanitarian reasons and urging for repatriation of Rohingyas. Myanmar authorities have agreed to repatriate Rohingya in the face of international pressure. They did not take back the Rohingyas even after two rounds of time. In this situation, as part of regular diplomacy, Bangladesh has raised the issue of the Rohingya crisis in various forums of the world, but everyone is listening quietly, no response or action is seen. Citizens of neighbouring Myanmar have been given asylum in Bangladesh for humanitarian reasons. The extra responsibility of this huge number of people is definitely a big burden for Bangladesh. The frustration of the Rohingya is intensifying due to the lack of progress on repatriation, which is creating various security concerns and instability in the region.

The International Criminal Court (ICC) continued hearing the case of genocide against the Rohingya people in Myanmar from February 21 to February 28. According to Human Rights Watch and the Global Justice Center, the hearing is a crucial step in bringing justice to Myanmar's military's crackdown on the Rohingya people. The Gambia filed a lawsuit against Myanmar in the ICC in November 2019 for failing to stop the genocide against the Rohingya or punish the perpetrators.

The case, filed by the Gambia, alleges that the Rohingya in Myanmar violated various anti-genocide memoranda and agreements by torturing the Rohingya. This case is not a criminal case against any individual, but an entire nation has been blamed for the genocide.

Earlier, at the request of the Gambia, the ICC issued an interim order on January 23, 2020 to The Hague in the Netherlands to take emergency measures to protect the Rohingya in Myanmar. Originally, the order was issued for the safety of the remaining 6 lakh Rohingyas in the country.

Specifically, the ICC asked the Myanmar government to take four temporary measures. These include preventing genocide, ensuring that military and police forces do not commit genocide, preserving evidence of genocide, and reporting on compliance with these orders

within 4 months. This report should be reviewed every 6 months. The ICJ issued the order on the basis of hearing the case.

However, Human Rights Watch has accused Myanmar's military junta of committing genocide, torture, violence, harassing arrests and other human rights abuses since the military coup in 2021. They allege that security forces killed about 1,500 people, including 100 children, and detained more than 11,000 people for harassment. Detainees include human rights activists, politicians, journalists and others. Those who tried to flee Rakhine state were severely punished.

In 2019, the Myanmar government appointed former leader Aung San Suu Kyi to represent the country in the ICJ delegation. But during the 2021 coup, she was detained by the military. She was

later sentenced to 150 years in prison in various cases. A panel consisting of six senior members of the military junta was then formed to represent the court.

Representatives from Myanmar and the Gambia argued whether the ICJ has the authority to investigate and prosecute genocide allegations against Myanmar at the hearing. The hearing was held in a hybrid format in the wake of the ongoing coronavirus epidemic. Earlier, Myanmar security forces cracked down on Rohingyas on several occasions.

Bangladesh is still a shelter. Teknaf in Cox's Bazar became the largest shelter in the world. Bangladesh has held several talks with the Myanmar government on Rohingya repatriation. Although an agreement was reached between the two countries in December 2016, the result was zero. In this situation, after the army coup in February last year, it also fell into disrepair. Western countries, including the United States, have been limited to condemnation. The United Nations has not taken any action, citing reports of genocide after an investigation by the Independent International Fact-Finding Mission in Rakhine. That is why millions of Rohingya are now waiting for the verdict of the International Court of Justice in The Hague.

We hope that this crisis will be resolved soon. A political solution to the Rohingya issue is essential for lasting peace, stability, and security in the region. The regional crisis is also growing. The locals are suffering from various problems due to Rohingyas. The only way to resolve the crisis is to send the Rohingya back to Myanmar as soon as possible.

The writer works as a teacher in Dhaka. jubedachowdhury103@gmail.com

Published with permission. Originally appeared in Kashmirreader.com

<https://www.mizzima.com/article/world-shouldnt-forget-rohingya-refugee-crisis>

စစ်ကောင်စီခန့်ဝန်ထမ်းများအား နိုင်ငံတော်ပုန်ကန်မှုကျူးလွန်သူများအဖြစ် NUG ထုတ်ပြန်

Published By DVB | 11 March, 2022



သတင်းအချက်အလက်ရယူဖို့ တာဝန်ပေးထားသူတွေကလွဲလို့ အကြမ်းဖက်စစ်ကောင်စီ ဝန်ကြီးဌာနတွေမှာ လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်သူတွေလို့ သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ဒီကြေညာချက်ကိုတော့ NUG စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက မတ် ၁၁ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် ထူထောင်တည်ဆောက်မှု လုပ်ငန်းတွေမှာ အကြမ်းဖက် စစ်ကောင်စီဟာ ဝန်ကြီးဌာနအသီးသီးမှာ စစ်တပ်က တပ်မှူးတွေကို အရပ်သားအသွင်ပြောင်း တာဝန်ထမ်းဆောင်စေတာ၊ စစ်တပ်ဩဇာခံဝန်ထမ်းတွေ ဖြစ်လာစေဖို့ သင်တန်းတွေပေးတာ စတဲ့နည်းလမ်းတွေ ကျင့်သုံးပြီး စစ်ဗျူရီကရက် အုပ်ချုပ်ရေး ယန္တရားကို တည်ဆောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။



ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမှာတော့ မြန်မာနိုင်ငံ အရပ်ရပ်က ဝန်ကြီးဌာန အသီးသီးရဲ့ နိုင်ငံ့ဝန်ထမ်းများစွာဟာ စစ်တပ်ဩဇာခံ ဝန်ထမ်းတွေအဖြစ် စစ်ဗျူရီကရက် အုပ်ချုပ်ရေး ယန္တရားကို ခွေးသွားစိတ်တွေအဖြစ် ပါဝင်လည်ပတ်ခြင်း မရှိဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ကာ ပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို CDM ဝန်ထမ်းတွေရဲ့ စွန့်လွှတ်အနှစ်နာခံမှုတွေကြောင့် စစ်ဗျူရီကရက် အုပ်ချုပ်ရေး ယန္တရားက နိုင်ငံနဲ့ ပြည်သူလူထုအပေါ်မှာ သစ္စာစောင့်သိမှုမရှိတဲ့ Non-CDM ဝန်ထမ်း တွေနဲ့သာ ဆက်လက်လည်ပတ်ခဲ့ပြီး လက်ရှိမှာတော့ ဝန်ကြီးဌာနအသီးသီးရဲ့ Non-CDM ဝန်ထမ်းအကြီးအကဲတွေက နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ပြီး တရားမဝင် အစိုးရ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာကို အသက်သွင်းဖို့ ဝန်ထမ်းသစ်တွေကို ခေါ်ယူရာမှာ စစ်ကောင်စီရဲ့

တရားမဝင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အစိုးရက တရားမဝင်အစိုးရ ဖြစ်တာမို့ တရားမဝင်အစိုးရရဲ့ ဝန်ကြီးဌာနကလည်း တရားဝင်မှု မရှိကြောင်းနဲ့ အဲဒီဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားတာ၊ တာဝန်ထမ်းဆောင်တာတွေဟာလည်း တရားဝင်မှု မရှိဘူးလို့ ထုတ်ပြန်လိုက်တာပါ။

အကြမ်းဖက်စစ်ကောင်စီဟာ ခုရက်ပိုင်းမှာပဲ ပညာရေးနဲ့ ကျန်းမာရေးဌာနတွေ အပါအဝင် ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်း ၁၄ ခုမှာ လစ်လပ်နေတဲ့ ရာထူးနေရာတွေအတွက် လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေထဲမှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနဲ့

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာန၊
ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနဲ့ ဗဟိုဘဏ် စတဲ့ဌာန
အဖွဲ့အစည်းတွေအောက်က ရာထူးတွေ အသီးသီး ပါဝင်နေပါတယ်။

လတ်တလောမှာတော့ စစ်တပ် မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ
ဒီကာလတွေအတွင်း အစောပိုင်းကတည်းက အကြမ်းမဖက် အာဏာဖိဆန်ရေး လှုပ်ရှားမှု (CDM) တွေမှာ
ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ဘက်တော်သား နိုင်ငံ့ဝန်ထမ်းတွေဟာလည်း ကြံ့ကြံ့ခံကာ အမှန်တရားဘက်က
တသားတည်း ရပ်တည်နေကြဆဲ ဖြစ်ပါတယ်။

<https://burmese.dvb.no/archives/521511>

ပုလဲမြို့နယ် နှောရိုးရွာက အိမ် ၃၀၀ ကျော် မီးရှို့ခံရ

2022.03.11



စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောရိုးကျေးရွာကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောရိုးကျေးရွာက နေအိမ်
၃၀၀ ကျော် မတ်လ ၁၀ ရက် မနေ့ညက မီးရှို့ခံခဲ့ရတယ်လို့
ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့
ပျူစောထီးအဖွဲ့ဝင်တွေ ရွာကို ဝင်ရောက် လာပြီးနောက်
ညပိုင်းမှာ အိမ်တွေ မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ

အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ဝင်လာတော့ ထွက်ပြေးတဲ့လမ်းမှာတွေ့တဲ့ သားအမိနှစ်ယောက်ဆို ဆိုင်ကယ်ကို မီးရှို့ခံလိုက်ရတယ်။
တချို့လည်း ထွက်ပြေးနိုင်တယ်။ တချို့လည်း မပြေးနိုင်ကြဘူး။ ညရောက်တော့ ရွာကို မီးရှို့တယ်။ မီးငြိမ်း
သွားရင် ထပ်ရှို့တယ်။ လေးကြိမ်ရှိတာ။ ပျူစောထီးရွာဖြစ်တဲ့ ဇီးဖြူကုန်းရွာက တချို့က သူတို့ရွာမှာ
မနေချင်တော့ ဒီဘက်ရွာကို လာနေကြတာရှိတယ်။ အဲဒါကို လက်ခံထားတာ မကျေနပ်ကြလို့
အခုလိုလုပ်ကြတာ နေမှာ။ ရွာက PDF လည်း မရှိပါဘူး။”

မနေ့က ရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဟာ အင်အား ၁၂၀
ခန့်ရှိပြီး ဒီနေ့ မနက်ပိုင်းမှာတော့ ရွာကနေ ထွက်ခွာသွားကြတယ်လို့ သူက ပြောပါတယ်။

နှောရိုးကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး အဲဒီအထဲက အိမ်ပေါင်း ၃၀၀ ကျော်
မီးရှို့ခံခဲ့ ရတာဖြစ်သလို လူပေါင်း ၁၆၀၀၀ ကျော်ဟာလည်း အခြားဘေးလွတ် ရာကို
ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ မနေ့ မနက်က နှောရိုးရွာကို ရောက်လာချိန်
ဒေသခံရှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဒီနေ့ ပြန်ထွက်သွားချိန်မှာတော့ လေးဦးကို ပြန်လွှတ်လိုက်ပေမယ့်
ကျန်လေးဦးကိုတော့ ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ အသက် ၅၆ နှစ်အရွယ် ဦးမှတ်ရှိန်၊ အသက် ၆၄ နှစ်အရွယ် ဦးသန်းဝင်း၊ အသက်
၆၅ နှစ်အရွယ် ဦးရွှေကိုနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး တို့ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ချောင်းနားကျေးရွာကို ရောက်ရှိ နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ယခင်ကတော့ အရပ်သား တွေရဲ့ နေအိမ်တွေကို မီးရှို့စရာ အကြောင်းမရှိကြောင်းနဲ့ ဒါဟာ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့လတွေကလည်း ပုလဲမြို့နယ်အတွင်းက ပန်းရွာ၊ လှော်ကားကြီးရွာ၊ ကိုင်းတွင်းရွာ၊ ဇီဖြူကုန်းရွာ၊ ချောင်းဦး ရွာတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်လာပြီးနောက် နေအိမ်တွေ မီးရှို့ခံခဲ့ရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

<https://www.rfa.org/burmese/news/soldiers-burn-down-two-houses-pale-township-03112022024105.html>

ယင်းမာပင်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်

Published By DVB | 11 March, 2022

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ မတ် ၁၁ ရက်နေ့ မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက် အကျအဆုံးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မတ် ၁၀ ရက်ညက အိုးဘိုကျေးရွာအတွင်းကို တပ်စွဲညအိပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီနေ့ မတ် ၁၁ ရက် မနက်ပိုင်းမှာ မြောက်နားကျေးရွာဘက်ကို ထွက်ခွာလာစဉ် PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာ အပါအဝင် တဖက်နဲ့တဖက် အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ နထွောင့်အရှေ့ရွာဘက်ကို ဆက်လက် ထွက်ခွာလာခဲ့ပြီး နေ့လယ် ၂ နာရီလောက် နထွောင့်အရှေ့ရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကြား တနေရာမှာလည်း PDF အဖွဲ့တွေရဲ့ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

PDF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ကျဆုံးထိခိုက်မှု ရှိခဲ့ပြီး အရေအတွက် အတိအကျ မသိရသေးဘဲ PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ တိုက်ခိုက်ရေးမှာပါဝင်တဲ့ PDF အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြောက်နားရွာနဲ့ နတ်ထွောင့်ရွာအရှေ့ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် Hero Tiger အဖွဲ့ Special 7 Attack Force က ရဲဘော်မင်းခန့် မတ် ၁၁ ရက် မနက် ၁၁ နာရီ ၂၃ မိနစ်မှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းရေးပုံစံနဲ့ မတ်လအတွင်း နေ့စဉ်ရက်စက် လှည့်လည်သွားလာနေကြတဲ့အတွက် မြောက်နားရွာ၊ နတ်ထွောင့်အရှေ့ရွာ၊ နတ်ထွောင့်အနောက်ရွာ၊ နားကြီးရွာ၊ ရုံးလေးပင်ရွာ၊ ပေါက်ပန်းဖြူရွာ၊ ဆေးကျွန်းရွာ၊ ချောင်းဆုံရွာ စတဲ့ ကျေးရွာပေါင်း ၈ ရွာက ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

<https://burmese.dvb.no/archives/521601>

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃၂ ဦးသေဆုံး

Published By DVB | 11 March, 2022



စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ မတ်လ ၁၁ ရက် ဒီကနေ့ မနက်ပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃၂ ယောက် သေဆုံးခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ် တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မတ် ၈ ရက်က လက်ပံတောရွာက ပြည်သူ ၁၂ ယောက်ကို သတ်ဖြတ်မီးရှို့ခဲ့ပြီး အိုးဘိုရွာမှာ ၁၀ ရက်နေ့အထိ တပ်စွဲခဲ့ကာ ဒီကနေ့မနက် မျောက်နုံးရွာဘက်ကို ဆင်းလာချိန်မှာ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၊ ဗိုလ်သူရိန် တပ်ရင်းက ပဒေသာမိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက်စစ်အုပ်စုက ယင်းမာပင်မြို့နယ်၊ မျောက်နုံးရွာက အပြစ်မဲ့ပြည်သူ ၈ ယောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်မှုတွေကို ပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ တလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/521486>

ဒီးမော့ဆိုမြို့နယ် လေကြောင်းတိုက်ခိုက်မှု စစ်ပြေးဒုက္ခသည် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

11 မတ်၊ 2022 | စုမြတ်မွန်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ပြေးဒုက္ခသည်တွေခိုလှုံနေကြတဲ့ ဒေါရောက်ခူကျေးရွာ အပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ပြေးဒုက္ခသည် ၁ ဦးထက်မနည်း သေဆုံး ပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်မြို့ အပါအဝင် စစ်ပြေးဒုက္ခသည် အများအပြားရှိတဲ့ ဒေါရောက်ခူကျေးရွာပေါ် ခုလိုတိုက်ခိုက်ခံရတဲ့အတွက် ရွာခံ တွေရော ဒုက္ခသည်တွေပါ နောက်ထပ်ဘေးလွတ်ရာ ထပ်ပြီး ပုန်းရှောင်နေကြရပါတယ်။ ဒီးမော့ဆို မြို့နယ်ထဲကပဲ ကုန်းသာကျေးရွာမှာလည်း မနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ဒေါရောက်ခူကျေးရွာအပေါ် စစ်ကောင်စီတပ်တွေက ဒီနေ့ မတ်လ ၁၁ ရက် သောကြာနေ့ မနက်အစောပိုင်းကစပြီး လေကြောင်းက တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီရွာမှာ လွိုင်ကော်မြို့က စစ်ပြေးဒုက္ခသည်တွေအပါအဝင် တိုက်ပွဲ ဖြစ်တဲ့ တခြားဒေသတွေက ဒုက္ခသည်တွေလည်း အများအပြားရှိနေတာဖြစ်ပြီး အခုလို တိုက်ခိုက်ခံ ရတဲ့အတွက် စစ်ပြေးဒုက္ခသည် ၁ ဦးထက်မနည်းသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်။ လေယာဉ် ၅ စီးနဲ့ ဒီနေ့မနက် ၄

နာရီကျော်မှာ တခေါက်နဲ့ မနက် ၆ နာရီကျော်မှာ ပုံးကြတိုက်ခိုက်ခံ ရပြီး ယာယီဒုက္ခသည်စခန်းတွေ ပျက်စီးသွားတယ်လို့ ဒေသခံတယောက်က အခုလို ရှင်းပြပါတယ်။

“မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ သူတို့ ၂ လုံးလာကြတယ်ပေါ့နော်။ လေယာဉ် ၂ စီးနဲ့ တစီးကို တလုံးစီးလာကြတယ်။ အဲဒါမှာ ဒေသခံမဟုတ်ဘဲနဲ့ စစ်ရှောင် လွှဲပြောင်းကနေ ရှောင်လာတဲ့ အရပ်သား ပြည်သူတယောက် ပွဲချင်းပြီးသေတာပေါ့နော်။ နောက်တယောက်က ဒဏ်ရာအကြီးအကျယ်ရတယ်။ နောက်တယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာမျိုးရတယ်ပေါ့နော်။ ပြီးတော့ မနက် ၆ နာရီ ၄၅ မိနစ်နဲ့ ၇ နာရီခွဲအထိကို လေယာဉ် ၃ စီးနဲ့ ပေါ့နော်။ သူတို့ အလှည့်ကျလာပစ်တယ်။ အဲဒါမှာ ၈ ကြိမ်လောက် ပစ်သွားတယ်ပေါ့နော်။ စစ်ရှောင်စခန်းတောင်ပေါ် တနေရာမှာ သူပစ်သွားတယ်ပေါ့နော်။ (ဒုတိယ အကြိမ် ပုံးကြတာ) ထိခိုက်သေဆုံးတာ မရှိတော့ဘူး။ ဒီစစ်ရှောင်စခန်းကို လာပစ်တဲ့အချိန်မှာပေါ့နော်။ ပထမတခေါက် ကျနော်တို့လူတယောက် သေသွားတဲ့အတွက်ပေါ့နော်။ ဒီအကုန်လုံး နည်းနည်း ကာဗာ ယူနိုင်တဲ့အတွက်ပေါ့နော်။ ဒီနောက်ထပ်လာပစ်တဲ့ဟာကတော့ ဒီသူတို့ရှောင်နေတဲ့ စခန်းတွေကို တော်တော်များများ ပျက်စီးတယ်ပေါ့နော်။”

ဒေသခံနဲ့ စစ်ပြေးခိုလှုံသူစုစုပေါင်း ၁ သောင်းလောက်ရှိတဲ့ ဒေါရောက်ခူကျေးရွာကို စစ်တပ်က ခုလို တိုက်ခိုက်တာကြောင့် နောက် ထပ် ဘေးကင်းမယ့် နေရာတွေကို ပြောင်းရွှေ့ခိုလှုံဖို့လည်း လုပ်နေကြ တယ်လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒေါရောက်ခူကျေးရွာဘက်မှာ အရင်တိုက်ပွဲတွေ မဖြစ်ဖူးဘဲ စစ်ကောင်စီတပ်က ဘာကြောင့် လေကြောင်းနဲ့ တိုက်ခိုက်လဲဆိုတာ နားမလည်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒေါ ရောက်ခူရွာနဲ့ ၂၅ မိုင်ထက်မနည်း ဝေးတဲ့နေရာတွေမှာတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ် ရေးတပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။

“သူတို့က အများအပြား စစ်ရှောင်ရှိတဲ့နေရာကိုပဲ ရွေးပြီးချတဲ့ပုံစံ၊ မဲပြီး ချတဲ့ ပုံစံမျိုးဖြစ်နေတယ် အခုက။ အဲဒီမှာတော့ တိုက်ပွဲတခါမှမဖြစ်ဖူးဘူးပေါ့နော်။ (တိုက်ပွဲဧရိယာနဲ့)ဝေးတယ်ဗျ။ အဲဒီ နေရာနဲ့ တော်တော်ဝေးတယ်။ အဲဒီနေရာတွေ ၂၅ မိုင်၊ မိုင် ၃၀ လောက်ရှိမယ်။”

မနေ့တုန်းကလည်း ဒီးမော့ဆိုမြို့နယ်ထဲက ဒေါင်ခါးကျေးရွာကို လေယာဉ်ပေါ်က ပုံးကြခွဲလို့ ကက်သလစ် သီလရှင်ကျောင်းတွေနဲ့ လူနေအိမ်တချို့ ပျက်စီးသွားခဲ့ပါသေးတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း ဖရူဆိုမြို့နယ် ရီခီးဘူးကျေးရွာက ယာယီစစ်ဘေးဒုက္ခသည်စခန်း ၂ ခုကို စစ် လေယာဉ်နဲ့ ပုံးကြလို့ ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဖရူဆိုမြို့နယ် အနောက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီက ဗွီအိုအေကို ပြောဆိုထားပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ ရှိရာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်၊ လေကြောင်းနဲ့ ပုံးကြ တိုက်ခိုက်တာ ၆ ကြိမ် ထက်မနည်း ရှိနေပြီလို့ ဒေသခံက ပြောပါတယ်။ ဒီးမော့ဆိုနယ်မြို့နယ်ထဲမှာ စစ်ကောင်စီ တပ်တွေက စစ်ရေးလှုပ်ရှားမှုတွေနဲ့အတူ ဆက်ပြီး ထိုးစစ်ဆင်နေပါတယ်။ တချို့နေရာတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ကုန်းသာကျေးရွာတဝိုက်မှာဆိုရင် နေ့စဉ်လိုလို နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေပြီး ဒီနေ့ သောကြာနေ့ မနက်စောစောပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အကြောင်း ဒေသခံကပြောပါတယ်။ ဒီနေ့ ကုန်းသာရွာဘက်က တိုက်ပွဲတွေမှာတော့ လေယာဉ်နဲ့ ပစ်ခတ်တာမရှိပေမယ့် မနေ့တုန်းက တိုက်ပွဲမစခင်မှာ လေကြောင်းကနေ အရင် ပုံးကြတိုက်ခိုက်တယ်လို့ ပြောပါတယ်။

“ကုန်းသာတော့ နေ့တိုင်းလိုလိုပဲ အခုက လက်နက်ကြီးပစ်တယ်ဗျ။ နောက်ပုံးကြတာ ဒီနေ့တော့ မကြားရသေးဘူး။ မနေ့ကတော့ တိုက်ပွဲဖြစ်တယ်ဗျ။ ဒါပေမယ့် သူတို့က တိုက်ပွဲမစခင် အာရုံဦး အချိန်ကပေါ့နော်။ ပုံးကြတယ်ဗျ။ ခန့်မှန်ခြေ အိမ် ၁၀ လုံးထက်မနည်းပေါ့နော် ပျက်စီးသွားတယ်ဗျ။”

ဒီးမော့ဆိုမြို့နယ်ထဲမှာ ၂၀၂၁ ခုနှစ် မေလကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ကြုံကြား ကြုံကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၁၆ ရက်နောက်ပိုင်းမှာတော့ နေ့စဉ်ရက်ဆက်ဆက်ဆိုသလို ဖြစ် နေပါတယ်။ ရက် ၂၀ ကျော် ရှိနေပြီဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက် လက်နက်ကြီးတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

<https://burmese.voanews.com/a/demosokayah-airstrike-idpscamps-militarycoup-voa-ကယားဒီးမော့ဆို-ဒေါ်ခေရာကျ-စစ်တပ်ဘေးခရီးရှာနေတဲ့-လေကြောင်း-တိုက်ခိုက်မှု-စစ်တပ်ကိုင်တပ်-ပီအိုင်အေ/6480474.html>

ဒေါ်ခေရာကျကို စစ်ကောင်စီက လေယာဉ်ဖြင့် ၂ ကြိမ်ပစ်ခတ်၊ KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

Published By DVB | 11 March, 2022



Photo - KNDF

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့ ဒေါ်ခေရာကျကျေးရွာကို စစ်ကောင်စီက ဒီကနေ့ မတ်လ ၁၁ ရက်နေ့ မနက် ၄ နာရီဝန်းကျင်နဲ့ မနက် ၆ နာရီခွဲတို့မှာ တိုက်လေယာဉ်နဲ့ ပစ်ခတ်ကြခံရခဲ့တာကြောင့် KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပါတယ်။

စစ်ရှောင်အများစု နေထိုင်တဲ့ ဒေါ်ခေရာကျကျေးရွာကို ဒီနေ့မနက် လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာဟာ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စခန်းတစ်ခုအနီး ကျရောက်ခဲ့ပြီး တပ်ဖွဲ့ဝင်တဦး ကျဆုံးသွားတာလို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ရဲ့ Humanitarian တာဝန်ခံ ကိုဗညားက ပြောပါတယ်။

“အဲဒီမှာ စစ်ရှောင်တွေရှိတယ်။ တော်တော်လည်းများတယ်။ ဒါပေမယ့် ကံကောင်းတယ်လို့ပဲ ပြောလို့ရမလားပေါ့နော်၊ ဒီမနက်တော့ကြတယ်။ ဒေါ်ခေရာကျကျေးရွာမှာတော့ သူက မနက် ၄ နာရီတစ်ကြိမ်လာကြတယ်။ နောက်မနက် ၆ နာရီခွဲမှာ ထပ်ကြတယ်။ ဒါပေမယ့် သူတို့ ကြတဲ့နေရာက စစ်ရှောင်တွေနေတဲ့ ရွာထဲ၊ စစ်ရှောင်တွေနေရာတော့ မဟုတ်ဘူး။ သူတို့ကြတဲ့နေရာက KNDF တွေရှိတဲ့ တပ်ကုန်းတစ်ခုကို လာကြသွားတာပါ။ ကျနော်တို့ ဒီလူထုက ထိခိုက်မှုမရှိဘူး။ KNDF ရဲဘော်တယောက်ကတော့ ထိတယ်လို့ကြားပါတယ်။”

KNDF တပ်ရင်း ၉ ကတော့ မနက် ၇ နာရီလောက် လာရောက် ပစ်ခတ်မှုကြောင့် KNDF B-09 ရဲဘော်တဦး ထိခိုက်ကျဆုံးသွားကြောင်း ထုတ်ပြန်ထားပါတယ်။

ဒေသခံ ရဲဘော်တဦးက “ရဲဘော်တဦးထိ၊ ရဲဘော်တွေနေတဲ့နေရာ ကြတာ။ တဦးထိပြီး ကျသွားတာ။ ကျန်တဲ့သူလည်း ဒဏ်ရာရတာရှိတယ်” လို့ ပြောပါတယ်။

အဆိုပါဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူ စစ်ရှောင်ရှိရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဒေသကာကွယ်ရေးတပ်တွေက ပြောဆိုကြပါတယ်။

မနေ့ မတ်လ ၁၀ ရက်နေ့ကတော့ မိုးဗြဲမြို့နယ် ဝါရီဆူပလိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မနက် ၈ နာရီကနေ မွန်းလွဲ ၂ နာရီအထိ တိုက်ပွဲကြာမြင့်ခဲ့ပြီး တိုက်ပွဲမှာ KNDF B-03၊ KNDF B-07၊ KNDF B-11၊ PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားတာလို့ KNDF တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။

မိုးပြုမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ ကျော်ရှိနေပြီဖြစ်ပြီး နှစ်ဖက်အကျအဆုံးလည်း ရှိခဲ့ပါတယ်။

ကရင်နီပြည်နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေဟာ နေ့စဉ်လိုလို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှုတွေနဲ့ အင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်နေကြတာကြောင့် ဘာသာရေးအအောက်အအုံ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးနေပြီး ဒေသခံပြည်သူတွေ အသက်ထိခိုက်သေဆုံးမှုတွေနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေလည်း ပိုပြီး မြင့်တက်လာနေတာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ချက်မှာတော့ တပတ်အတွင်း လူ ငါးသောင်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပြီး ပြီးခဲ့တဲ့ မတ် ၁ ရက်အထိ စုစုပေါင်း ၅ သိန်းကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်တဲ့ ဒေသတွေမှာ ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေနဲ့ ဆောင်းရာသီသုံးပစ္စည်းတွေ လုံလောက်စွာ မရရှိနိုင်တာကြောင့် တချို့ နေရပ်စွန့်ခွာသူတွေဟာ ရှမ်းပြည်နယ်ကနေ မူလနေထိုင်ရာဒေသဖြစ်တဲ့ ကယားပြည်နယ်ကို ပြန်နေကြပေမယ့် ကယားပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် သူတို့ဟာ တကျော့ပြန် နေရပ်စွန့်ခွာရဖွယ် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

<https://burmese.dvb.no/archives/521540>

မင်းတပ်မြို့ပေါ် လူမနေသည့် နေအိမ်များကို ဖောက်ထွင်း နေထိုင်မည်ဟု စစ်ကောင်စီတပ်ပြော

By မရွှိမ | 11 March 2022



ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး နေထိုင်မည်ဟု ပြောဆိုခြင်းများ ရှိနေကြောင်း ဒေသခံက ပြောသည်။

"မနေ့က စပြီးတော့ စစ်သားတွေက လာပြောကြတယ်။ လာပြောတယ် ဆိုတာကလည်း သွားရင်းနဲ့ ဟိုအိမ်တွေက လူတွေက ဘယ်သွားလဲ မေးတယ်။ အဆက်အသွယ် ရှိလားလို့လည်း မေးတယ်။ အဆက်အသွယ် ရှိရင် သူတို့ကို ပြောလိုက်။ ဒီမှာ

ပြန်လာနေကြ။ ကိုယ့်အိမ်ကို သန့်ရှင်းရေး ပြန်လာလုပ်ကြ။ လာမနေကြတဲ့ အိမ်တွေကို ဖောက်ပြီးတော့ ငါတို့နေကြမယ် ဆိုပြီး ခြိမ်းခြောက် ပြောသွားကြတယ်" ဟု မင်းတပ်မြို့ အရှေ့ပြင် ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

ဘဝသစ်ရပ်ကွက် စာတိုက်အနီးတွင် ရှိသော နေအိမ်နှစ်လုံးကို သော့များရိုက်ဖျက်ကာ အိမ်တွင်းရှိ ပစ္စည်းများကို ရွေးချယ် ယူဆောင်ပြီး စစ်ကောင်စီတပ်က ဝင်ရောက် နေထိုင်နေသည် ဟုလည်း မြို့ပေါ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။


လက်ရှိတွင် မင်းတပ်မြို့ ဘဝသစ်ရပ်ကွက် စာတိုက်ရှေ့ရှိ ကျောက်ခင်းလမ်း အဆင့်မြင့် ကတ္တရာ ခင်းခြင်း လုပ်ငန်းကို စစ်ကောင်စီတပ်၏ လုံခြုံရေး အစောင့်အရှောက်များဖြင့် ဆောင်ရွက် နေသည်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aapbb.org အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို detention-data@aapbb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

<https://burmese.dvb.no/archives/521403>

လေယာဉ်ဆီတင်ယာဉ် ဖြတ်သန်းမည့်လမ်းတလျှောက် လုံခြုံရေးယူပေးရန် ပေးပို့သည့်ကြေးနန်းစာ လူမှုကွန်ရက်တွင်ပြန့်နေ

မတ်လ ၁၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ



ထိုင်းနိုင်ငံက တင်သွင်းပြီး ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မှတစ်ဆင့် လေယာဉ်ဆီတင်ဆောင်လာသည့် ဆီဘောက်ဆာ ယာဉ် ဖြတ်သန်းသွားရာတွင် လမ်းလုံခြုံရေးယူပေးရန် ရဲတပ်ဖွဲ့ကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့သည့် လျှို့ဝှက်ကြေးနန်းစာတစ်စောင် လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့လျက်ရှိသည်။

National Energy Puma Aviation Services Co., Ltd (NEPAS)က

ထိုင်းနိုင်ငံမှတင်သွင်းသည့် လေယာဉ်ဆီတင် ဆီဘောက်ဆာကား

ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက် မတ်လ ၉ရက်နေ့မှ

၁၃ရက်နေ့အတွင်း လမ်းလုံခြုံရေး ယူပေးရန် စစ်ကောင်စီ

ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ရဲတပ်ဖွဲ့သို့ မတ်လ ၈ရက် နေ့စွဲဖြင့်

လိပ်မူပေးပို့ထားသည့် လျှို့ဝှက်ကြေးနန်းစာ ပေးပို့ထားခြင်းဖြစ်သည်။

အဆိုပါကြေးနန်းစာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းနှင့် Puma Energy Group Pte., Ltd.(PEG)တို့ အကျိုးတူပူးပေါင်း၍ မြန်မာနိုင်ငံတွင် လေယာဉ်ဆီတင်သွင်း၊ သိုလှောင်၊

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် National Energy Puma Aviation Services Co., Ltd (NEPAS)က တင်သွင်းခဲ့ပြီး မြဝတီမြို့သို့ ရောက်ရှိနေသော မော်တော်ယာဉ် (Refuller-Liter 20000 ဆွဲ Bowser) တစ်စီးကို ၉-၃-၂၀၂၂ရက်နေ့မှ ၁၃-၃-၂၀၂၂ ရက်နေ့အတွင်း မြဝတီသယ်ယူပို့ဆောင်ရေးကုမ္ပဏီ-ဘားအံ-သထုံ-ဘီးလင်း-ကျိုက်ထို-မုပွလင်-ဘုရား ကြီး-တောင်ငူမှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မော်တော်ယာဉ် (Low Bed)အသုံးပြု၍ သယ်ယူပို့ဆောင်မည်ဖြစ်ရာ လုံခြုံရေးယူပေးရန် အကြောင်းကြားစာဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၇-၃-၂၀၂၂ရက်စွဲပါ စာအမှတ် ရည်ညွှန်းချက်ပါဝင်သည့် အဆိုပါလျှို့ဝှက်စာကို စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား လက်ထောက်အတွင်းဝန် ကျော်ကျော်မိုးက လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။

ယခုစာပါ လေယာဉ်ဆီတင်ယာဉ်တင်ပို့မည့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှု၏

အဓိကလမ်းကြောင်းတစ်ခုဖြစ်သော မြဝတီ-ကော့ကရိတ် ဒေါ်နတောင်ကျော် အာရှလမ်းတွင် ယခင်လများက ဖြတ်သန်းသွားလာနေသည့် ဆီဘောက်ဆာ ယာဉ် ၅စီးထက်မနည်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ

ပစ်ခတ်မှုများပြုလုပ်ခဲ့ဘူးပြီး ထိုသို့ပစ်ခတ်မှုများကြောင့် မော် တော်ယာဉ် မီးလောင်ကျွမ်းမှုများဖြစ်ခဲ့သလို ယာဉ်မောင်းနှင့်ယာဉ်အကူ (၃)ဦးအထိ သေဆုံးမှုရှိခဲ့သည်။

<https://kicnews.org/2022/03/လေယာဉ်ဆိတ်တင်ယာဉ်-ဖြတ်သန်း/>

မြန်မာစစ်ကောင်စီ လုပ်ရပ် ရှုတ်ချတဲ့အဆို ဥရောပပါလီမန် တစ်ခွဲကအတည်ပြု

11 မတ်၊ 2022 | ဝီအိုအေမြန်မာဌာန

ဥရောပပါလီမန် EP လွှတ်တော်အမတ်တွေက မတ်လ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ၆၄၆ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေ မဲ ၂၀ နဲ့ အတည်ပြုလိုက်ပါတယ်။

မနှစ်က ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ဥရောပ လွှတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့ အပြင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်က လူ့အခွင့်အလွတ်အပြုလိုက် သတ်ဖြတ်တာနဲ့ ကျယ်ပြန့်တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ အပါအဝင် ကိုယ့်ပြည်သူ့အပေါ် ရက်ရက်စက်စက်နှိပ်ကွပ်မှုတွေ ကျူးလွန်နေတာကြောင့် ဒီ အီးယူ ဥရောပသမဂ္ဂက ပြင်ပြင်းထန်ထန် အရေးယူဒဏ်ခတ်တာကို ကြိုဆိုကြောင်းလည်း ဖော်ပြထားပါတယ်။

အရပ်သားတွေကို နှိမ်နင်းရာမှာ မြန်မာစစ်တပ်က ခုလပိုင်းတွေ အတွင်း အင်အားအလွန်အကျွံသုံး နှိမ်နင်းသလို ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် ယူကရိန်းအရေး နိုင်ငံတကာက အာရုံစိုက်နေချိန်မှာ မြန်မာကို မေ့မထားကြဖို့ ဥရောပကော်မရှင် အကြီးအကဲ Joseph Borrell ရဲ့ မှာကြားချက်ကို ဥရောပပါလီမန် မှာ EP ရဲ့ စံတန်ဖိုးနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ ဒုတိယအကြီးအကဲ Vera Jourová က ပြောကြားခဲ့ပါတယ်။

အီးယူက မြန်မာစစ်တပ်ကို ဖေဖော်ဝါရီ ၂၁ ရက်မှာ စတုတ္ထ အကြိမ်မြောက် အရေးယူ ဒဏ်ခတ်မှုတွေချမှတ်ခဲ့တာ ကြောင့် အခုဆို မြန်မာစစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေသူ ၆၅ ဦးနဲ့ ကုမ္ပဏီ ၁၀ ခုတို့ကို အရေးယူထားပြီးဖြစ်ကြောင်းနဲ့ ဒီလိုအရေးယူမှုတွေဟာ မြန်မာပြည်သူတွေကို မထိခိုက်အောင် သတိထားလုပ်ဆောင်တာ ဖြစ်သလို အခုချိန်အထိဆို မြန်မာအတွက် ရံပုံငွေ ယူရီ ၆၅ သန်း ချထားပေးပြီးဖြစ်ကြောင်းလည်း ပြောပါတယ်။

အီးယူအနေနဲ့ မြန်မာ့အရေး ကုလသမဂ္ဂနဲ့ ASEAN တို့ရဲ့ကြိုးပမ်းမှုကို ထောက်ခံကြောင်းနဲ့ အာဆီယံဆိုင်ရာ အီးယူသံအမတ်ကြီး Igor Driesmans ကို အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သစ် အဖြစ်လည်း တာဝန်ယူဖို့ ခန့်အပ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံအတွက် တရားမ ချွတ်မှုနဲ့ တာဝန်ခံမှုရှိစေဖို့ရည်ရွယ်ပြီး ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွှတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား IIMM ကိုပံ့ပိုးဖို့ ယူရီ ၁ သန်း တိုးမြှင့်ချထားပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာ့အရေးကို နိုင်ငံတကာမှာ အထူးအာရုံစိုက်ရမယ့် ကိစ္စရပ်အဖြစ် ဆက်လက်တည်ရှိနေရေး အတွက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို အီးယူက တင်သွင်းဖို့ ရှိကြောင်းလည်း ပြောပါတယ်။

မြဝတီ၊ တာချီလိတ်နှင့် မြောက်ပိုင်းမြို့များသို့ သွားလာမှု တရုတ်သတိပေး

By ဧရာဝတီ | 11 March 2022

တရုတ်နိုင်ငံသားများအနေဖြင့် မြန်မာပြည်မြောက်ပိုင်းနှင့် မြဝတီမြို့၊ တာချီလိတ်မြို့များသို့ သွားလာခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးထားကြောင်း ပေါက်ဖော်သတင်းစာမျက်နှာက ယနေ့ဖော်ပြသည်။

အဆိုပါဒေသများတွင် မြင့်မာသောလစာနှုန်းထားဖြင့် အွန်လိုင်းမှ အလုပ်ခေါ်ယူပြီးနောက် တရားမဝင် လောင်းကစားနှင့် လိမ်လည်သည့်လုပ်ငန်းများ အတင်းအကြပ်စေခိုင်းခံရသည့်အပြင် ရိုက်နှက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ငွေညစ်ခြင်းများကိုလည်း ကြုံတွေ့နေကြရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားသည်။

တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့် မြန်မာနိုင်ငံနယ်စပ်တွင် တရားမဝင် လောင်းကစားလုပ်ငန်းများ၊ အွန်လိုင်းမှငွေကြေးလိမ်လည်သည့် လုပ်ငန်းများတွင် ပြည်တွင်းရှိ လူငယ်များအား လစာနှုန်းမြင့်မားစွာဖြင့် စည်းရုံးခေါ်ဆောင်ကာ တရားမဝင်လုပ်ငန်းများအား အတင်းအကြပ်စေခိုင်းမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ဧရာဝတီသို့ပြောထားသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း မြဝတီမြို့ရှိ တရုတ်ရာဇဝတ်ဂိုဏ်းအချို့က မြန်မာလူငယ်များအား အကောင်အထူးဖော်ဖြင့် အွန်လိုင်းမှ လိမ်လည်ရသည့်အလုပ်များ အတင်းအကြပ်စေခိုင်းခဲ့ပြီး မလုပ်နိုင်၍ ပြန်မည်ဆိုပါက လျော်ကြေးပေးရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ရန်ကုန်မြို့မှ လူငယ်တဦးက ပြောထားသည်။

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများအနေဖြင့် ဥပဒေအား တင်းတင်းကျပ်ကျပ် လိုက်နာကြရန်၊ အင်တာနက်လိမ်လည်မှု၊ လောင်းကစားမှုကဲ့သို့သော တရားမဝင်လုပ်ငန်းများအား ကင်းဝေးရှောင်ရှားရန်၊ မိမိ၏ တကိုယ်ရေ လုံခြုံမှုအား ဂရုစိုက်ရန်နှင့် လိမ်လည်မှု၊ လောင်းကစားနှင့်ပတ်သက်သည့် အချက်အလက် များအား အချိန်မီ သတင်းပေးပို့ သင့်ကြောင်းလည်း ၎င်းတို့က သတိပေးနှိုးဆော်ထားသည်။

၎င်းသတိပေးချက်များအား ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့အထိ အကျိုးဝင်ကြောင်းလည်း သိရသည်။

<https://burma.irrawaddy.com/news/2022/03/11/250485.html>

Sasakawa ငြိမ်းချမ်းရေးခရီး ဘယ်အထိ ပေါက်ရောက်မလဲ

11 မတ်၊ 2022 | ဝင်းမင်း

မြန်မာ့ငြိမ်းချမ်းရေးကြားဝင်ဆောင်ရွက်သူ နိပွန်ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ Sasakawa နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မတ်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့မှာတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ်ကိစ္စနဲ့ လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီတွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။

ဆာဆာကာဝါဟာ ဒီအစည်းအဝေးမတိုင်ခင်၊ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် နဲ့ တွေ့ဆုံခဲ့သလို၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ ဆာဆာကာဝါရဲ့ခရီးစဉ်နဲ့သူရဲကြိုးပမ်းမှုကနေ ဘာတွေမျှော်လင့်နိုင်ပါမလဲ။ ဒီအကြောင်းအရာတွေကို

ဆာဆာကာဝါနဲ့တွေ့ဆုံခဲ့သူတချို့အပါအဝင်၊ သုံးသပ်သူတချို့နဲ့ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

ကိုဝင်းမင်း ။ ။ မြန်မာပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် ဂျပန် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ အနေနဲ့ ကရင်၊ ရှမ်း၊ ကရင်နီ လက်နက်ကိုင်တပ် KNU,RCSS, KNPP တို့အပြင် တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်နက်ကိုင် ၁၀ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ PPST နဲ့ တွေ့ရာမှာ ထူးခြားချက်ကိုတွေ့ဆုံခဲ့တဲ့ PPST ဦးဆောင်အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာ က .

ခွန်ဥက္ကာ။ ။ အာဆီယံ ကိုယ်စားလှယ်သွားမယ် ခရီးစဉ်အပေါ် သူအနေနဲ့ အထောက်အကူပြုမယ်ဆိုတာပါပဲ။ သူက လက်တွေ့အထောက်အကူဖြစ်အောင် တိုက်တွန်းမယ်။ သူအတွေ့အကြုံကို ရှင်းပြမယ်သဘောပါ။ ဒါကြောင့် ကျနော်တို့ကလည်း ပူးပေါင်းဆောင်ရွက်မယ်။ အဓိကကတော့ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို အကူအညီပေးဖို့ပေါ့ဗျာ။ ဒုက္ခသည်တွေကို ကူညီဖို့ ပေါ့ဗျာ။

ကိုဝင်းမင်း ။ ။ ဒါအပြင် လက်ရှိ ချင်းမိုင် ကို ရောက်နေတဲ့ ISP မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့က ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်း ကလည်း

ဦးအောင်သူငြိမ်း (ISP မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့) ။ ။ လူသားချင်းစာနာမှု Humanitarian Ground ကနေ တဖြည်းဖြည်းနဲ့ ရှေ့ဆက်တိုးလိုရအောင် ချည်းကပ်ချင်တဲ့သဘောရပါတယ်။ တဖက်ကလည်း ဘယ်လိုပြဿနာရှိလဲဆိုတော့ တလောလေးက နိုင်ငံခြားရေးဌာန စစ်ကောင်စီက ကြေညာချက်ထုတ်တဲ့အခါမှာ နိုင်ငံတကာက ဒီလို ကြားဝင်ဖြန့်ဖြူးမှုတွေဝင်လုပ်တဲ့ကိစ္စတွေမှာ သူတို့က မောင်နှံတဲ့နေရာမှာ နေမယ်ဆိုတဲ့ကိစ္စမှာ လုပ်ရကိုင်ရ သိပ်တော့လွယ်တဲ့ပုံစံမရပါဘူး။ နောက်တခုကကြတော့လည်း လက်ရှိ NUG တို့ New Plan တို့ကိုလည်း အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာထားတယ်ပေါ့ဗျာ။ တွေ့ဆုံဆွေးနွေးဖို့မရှိဘူးဆိုပြီးကြေညာထားတယ်။ ပြဿနာတွေကတော့ ပြေလည်ဖို့ ခက်မယ်ထင်တယ်။

ကိုဝင်းမင်း ။ ။ ဆာဆာကာဝါ အနေနဲ့ အခုထိုင်နိုင်ငံ မတိုင်ခင် တနင်္လာနေ့က ကမ္ဘောဒီးယားနဲ့ စနေက အင်ဒိုနီးရှား ခရီးတွေကိုလည်း ထူးထူးခြားခြား ဆွေးနွေးခဲ့တာတွေကိုလည်း ရှင်းပြခဲ့တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပြပါတယ်။

ခွန်ဥက္ကာ ။ ။ ကမ္ဘောဒီးယားမှာက ဟွန်ဆန်နဲ့လည်း တွေ့တယ်။ အာဆီယံ အထူးသံတမန်နဲ့လည်းတွေ့တယ်။ ဟွန်ဆန် နဲ့ မိတ်ဆွေဖြစ်တာ အနှစ် ၃၀ ရှိပြီတဲ့။ ဟွန်ဆန် က သူပြောတယ်တဲ့ သူဥက္ကဋ္ဌ ဖြစ်တဲ့မှာ အကြံပေးအဖြစ်ခန့်ဖို့တဲ့။ အကြံပေးခန့်တာတော့ သူလက်မခံသေးဘူးပေါ့။ ဒါပေမယ့် လိုအပ်တဲ့အကူအညီတွေပေးမယ်ပေါ့။ အထူးကိုယ်စားလှယ် ခရီးစဉ်မှာ ပူးပေါင်းဆောင်ရွက်မယ်လို့တော့ သူပြောတယ်။ လိုအပ်တာကိုတော့ ပန်ပိုးမှာပေါ့ဗျာ။ ကမ္ဘောဒီးယားပြီးရင် ရှေ့နှစ်မှာ အင်ဒိုနီးရှားကလည်း ဥက္ကဋ္ဌဖြစ်မယ်ပေါ့။ အင်ဒိုနီးရှားမှာ နိုင်ငံခြားရေးအမျိုးသမီးနဲ့ ၂ နာရီကြာဆွေးနွေးရတယ်တဲ့။ ပါဝင်သင့် ပါထိုက်တဲ့သူတွေနဲ့ စကားပြောမယ်ဆိုတာ မှန်ပေမယ့် စစ်ချင်းတော့ အားလုံး မပါနိုင်ဘူး။ ပါနိုင်တဲ့ လူတွေက လုပ်နိုင်သလောက်လုပ်ထားကြပေါ့။ ဥပမာ ဒုက္ခသည်တွေကယ်နိုင်မလား။ အကူအညီပေးရေးကို လုပ်နိုင်သလောက်လုပ်ထားပေါ့။ လက်ရှိအခြေအနေကိုတော့ ဘယ်သူမှ ကြည့်မနေချင်ဘူးပေါ့။ နည်းလမ်းရှာကြံကြဖို့ပေါ့။

ကိုဝင်းမင်း ။ ။ ဒါအပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆာဆာကာဝါ ဆွေးနွေးခဲ့တာကိုလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက

ခွန်ဥက္ကာ ။ ။ ဗမာပြည်အရေး နည်းလမ်းရှာကြံဖို့ ဒီအတိုင်းလွှတ်ထားရင်တော့ လူထုသိပ်နာတာပေါ့ဗျာ။ အထူးသဖြင့်တော့ လူသားချင်းစာနာမှုအကူအညီပေါ့ဗျာ။ ဒါကြောင့် တာဝန်တကယ်ရှိတဲ့ အာဆီယံတိုင်းပြည်တွေက လက်တွေ့ထိထိရောက်ရောက်တခုခုလုပ်ပါလို့ သူတိုက်တွန်းခဲ့ပါတယ်တဲ့။ မနက်ဖန်

ဘန်ကောက်ပြန်၊ သဘက်ခါ ဂျပန်ပြန်မယ်တဲ့။ အဲဒီတော့ အခုခရီးစဉ်ကနေ ဘာမျှော်လင့်နိုင်ပါသလဲလို့ မေးရာမှာ ဦးအောင်သူငြိမ်း က

ဦးအောင်သူငြိမ်း ။ ။ အာဆီယံက ဗမာပြည်အရေးမှာ တကယ်ကို သဘောထားကွဲတော့ အုပ်စုကွဲနေပါတယ်။ ဒါတွေကို အထူးကိုယ်စားလှယ်အနေနဲ့ ဘယ်လိုလုပ်မလဲပေါ့။ တကယ်လို့သား လူသားချင်းစာနာမှုဆိုင်ရာ နဲ့လုပ်ဆောင်မယ်ဆိုရင်တော့ လမ်းစပွင့်တယ်ပြောရပါမယ်။ သိပ်တော့အများကြီး မျှော်လင့်လို့မရပါဘူး။

ကိုဝင်းမင်း ။ ။ မြန်မာနိုင်ငံမှာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို ဒီလထဲ မကြာခင် သွားရောက်ဖို့ တရုတ်အထူးသံလှုပ်ရှားမှုနည်းလမ်းချိန်နဲ့ ကုလအထူးသံလှုပ်ရှားမှုမစသေးခင်မှာ ဂျပန်အထူးသံခရီးစဉ်ဖြစ်လာတာလို့ သုံးသပ်မှုတွေရှိလာပါတယ်။

<https://burmese.voanews.com/a/sasakawa-asean/6479794.html>

မြဝတီ-ကျောကရိတ် အာရှလမ်းတွင် တံတား ၁ စင်း မိုင်းခွဲခံရ၊ ကေအန်ယူက လမ်းပိတ်ထား

Published By DVB | 11 March, 2022

ကရင်ပြည်နယ် မြဝတီ-ကျောကရိတ် အာရှလမ်းမကြီးကို မတ်လ ၁၁ ရက် ဒီကနေ့မနက် ၈ နာရီကနေ စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ကေအန်အယ်လ်အေ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ကေအန်ယူက ခုလို လမ်းပိတ်လိုက်တယ်လို့ပြောပေမဲ့ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးတာကြောင့် ခရီးသွားလာသူတွေကတော့ ဆက်လက်သွားလာနေကြပြီး ကားတွေကတော့ မှန်ဖွင့်မောင်းနေကြတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။

ကေအန်အယ်လ်အေ တပ်မဟာ ၆ နယ်မြေကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာဖို့ သတိပေးထားသလို စစ်ကောင်စီတပ်တွေကို ထောက်ပံ့ပေးနေတဲ့ လေယာဉ်ဆီတွေ မသယ်နိုင်အောင် အခုလို လမ်းပိတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ မြဝတီ-ကျောကရိတ် အာရှလမ်း တောနော်ရေတံခွန်ရှေ့ လမ်းတံတားတခု ဖောက်ခွဲဖျက်ဆီးခံရပြီး တခြမ်းပျက်စီးသွားတဲ့တွက် ကုန်တင်ကားကြီးတွေ သွားမရတော့ဘဲ ကားအသေးတွေသာ ဖြတ်သွားလို့ရတယ်လို့လည်း ကျောကရိတ် ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့မနက် ၈ နာရီလောက်ကနေ အခုမွန်းလွဲပိုင်းလောက်ထိ ကျောကရိတ်မြို့နယ်အခြေစိုက် လက်နက်ကြီးကုန်းကနေ စစ်ကောင်စီတပ်က ကြာအင်းဆိပ်ကြီးဘက်နဲ့ ရွာသစ်မြို့ဟောင်းဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး ထိခိုက်ဒဏ်ရာရသူတွေ မရှိဘူးလို့ သိရပါတယ်။

မြဝတီမြို့နယ် လေးကေ့ကော်ဒေသမှာတော့ ပြီးခဲ့တဲ့ရက်က တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပေမဲ့ ဒီကနေ့မနက်တော့ တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။

<https://burmese.dvb.no/archives/521547>

KNU တပ်မဟာ (၆) က စစ်ကောင်စီတပ်ရှုပ်ဖို့အသိပေးတဲ့ကြားက တပ်တွေ ပိုတိုးချနေ

11 မတ်၊ 2022 | အေးအေးမာ

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြဝတီခရိုင်(ဒူးပလာယာခရိုင်) လေးကေ့ ကော်ဒေသနဲ့ ကျောကရိတ်မြို့ တောင်ပိုင်းမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေကို ဒီနေ့ မတ်လ ၁၁

ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ အသိပေးထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ် တွေက မဆုတ်ခွါတဲ့အပြင် ၃ ရက်အတွင်း မြဝတီခရိုင်ထဲကို တပ်တွေ ပိုတိုးရောက်လာတယ်လို့ KNU ဘက်ကပြောပါတယ်။ အဲဒီလိုအခြေအနေကြောင့် တိုက်ပွဲဖြစ်မယ့်အလားအလာများနေတယ်လို့ KNU ဘက်ကပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြဝတီခရိုင် (ဒူးပလာခရိုင်)၊ လေးကေ့ ကော်နဲ့ ကောကရိတ်မြို့တောင်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားပြီး မကြာခန့် တိုက်ပွဲတွေဖြစ်နေတာပါ။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်ဆံတွေ ကျေးရွာတွေထဲ ကျတဲ့ အတွက် ဒေသခံတွေ သေဆုံးဒဏ်ရာရကြသလို နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်။ ဒါကြောင့် ကေအန်ယူတပ်မဟာ (၆) က တာဝန်ရှိသူတွေက စစ်ကောင်စီတပ်တွေ ၃ ရက်အတွင်း ဖယ်ရှားဖို့ တောင်းဆိုထားပေမယ့် ၃ ရက်ပြည့်တဲ့ ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာတော့ စစ်ကောင်စီ ဘက်က တပ်တွေတိုးချဲ့ ရောက်လာတယ်လို့ KNU ကပြောပါတယ်။ လက်ရှိအခြေအနေအရ တိုက်ပွဲတွေဖြစ်လာမယ့် အလားအလာများနေတယ်လို့ KNUရဲ့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပြပါတယ်။

“မနက်တုန်းက ၈ နာရီလောက်က တပ်တွေအများကြီးတိုးလာတယ်ပြောတယ်။ ဘယ်လောက်ထိ တိုးလာလဲဆိုတာတော့ ပြောမရသေးဘူး။ မဆုတ်ခွါတဲ့အပြင် တပ်တွေတိုးလာတယ်။ နောက်ပြီးတော့ ဝန်တင်မြင်းတွေ လားတွေလည်း ပါတယ်။ နယ်မြေထဲ ကျွဲဝင်လာပြီဆိုရင်တော့ တိုက်ပွဲတွေဖြစ်ဖို့ကတော့ အလားအလာ အများကြီးရှိတယ်။”

မတ်လ ၉ ရက်နေ့ကစလို့ ၃ ရက်အတွင်း စစ်ကောင်စီတပ်တွေ ဖယ်ရှားပေးဖို့ KNU ဘက်က တောင်းဆိုပြီးတဲ့နောက်မှာလည်း စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်လို့ ပြောပါတယ်။

“ပြောပြီးတာနဲ့ လေယာဉ်နဲ့လည်း ရောက်လာတယ်။ ပစ်တာကတော့ ပျံလာတဲ့အချိန်မှာပစ်ချတယ် ဟိုး မြဝတီမြို့စွန်နားမှာလည်း တလုံးကျတယ်။ အဲဒီလေယာဉ်မတိုင်ခင်ကလည်း သုံးလေး ငါးရက် ကတည်းက တိုက်ပွဲက ကြုံ ကြားဖြစ်နေတာပါ။”

လေးကေ့ကော်ဒေသနဲ့ အနီးတဝိုက်ကျေးရွာပေါင်း ၁၀ ရွာကျော်က စစ်ပြေးဒုက္ခသည်တွေဟာ သောရင်းမြစ်ကမ်းတလျှောက်နဲ့ တောတောင်တွေထဲ ပုန်းခိုနေကြရတာ ၃ လလောက်ရှိနေပြီဖြစ်ပေမဲ့ နေရပ်လည်း မပြန်ရဲကြသေးပါဘူး။ သူတို့ရွာတွေနား၊ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မပြန်ရဲကြတာဖြစ်ပါတယ်။ အခုထပ်ပြီး စစ်တပ်ဘက်က အင်အားတွေ တိုးချဲ့နေတဲ့အတွက် ဒုက္ခသည်တွေ တောတောင်တွေထဲ ဆက်လက်နေထိုင်ရမယ့် အခြေအနေရှိနေတယ်လို့လည်း ဖဒိုစောတောနီးက ပြောပါတယ်။

“ဒီအတိုင်းဆိုရင်တော့ စစ်ဘေးရှောင်တွေအနေအထားက ပြန်ဖို့ အလားအလာမသေချာဘူး။ လက်ရှိပြေးလွှားနေတဲ့နေရာတွေမှာပဲ နေကြရအုန်းမယ်။ ပြန်လာလို့ မရသေးဘူး။”

ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့သလို ကောကရိတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေတာပါ။ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေအပါအဝင် တပ်မဟာအသီးသီးမှာ တိုက်ပွဲတွေဖြစ်လာတဲ့အတွက် ကရင်ပြည်နယ်အတွင်းမှာ ဒုက္ခသည်နောက်ထပ် ၇ သောင်းလောက် တိုးလာတယ်လို့လည်း ကေအန်ယူဘက်က သတင်းထုတ်ပြန်ထားပါတယ်ရှင်။

<https://burmese.voanews.com/a/knu-laykaykaw-militarycoup-ကေအဲနွဲ့တပ္မဟာ၆-လေးကေ့ကော-၃-လူမဝတီ-၁၈-ကောဦး-တပ္မတိုး-မိအိုအေ-ဒူးပလာယာဝဇီ/6480515.html>

ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီက တပ်အင်အားထပ်ဖြည့်

Published By DVB | 11 March, 2022



စစ်ကောင်စီတပ်တွေ မတ်လ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ အသိပေး အကြောင်းကြားထားပေမယ့် မဆုတ်ခွာဘဲ အင်အားတွေ ထပ်ဖြည့်လာနေတယ်လို့ ကေအန်ယူ တပ်မဟာ ၆ က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ လေးကွေ့ကော်ဒေသနဲ့ ဒေါနအရှေ့ခြမ်း ကော့ကရိတ်ခရိုင်အတွင်း

ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာဖို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဆီ ကေအန်ယူဘက်က အသိပေးအကြောင်းကြားစာ ပေးပို့ သတိပေးထားတာပါ။

ကေအန်ယူ တပ်မဟာ ၆ တပ်က တပ်ခွဲ (၂) တပ်ခွဲမှူး ဟယ်ရီက “ကျနော်တို့က သူတို့ကို ထုတ်ပြန်စာ ပေးပြီးပြီလေ။ ထုတ်ပြန်စာပေးပြီးတဲ့ဟာကို သူတို့က ပြန်မဆင်းတဲ့အပြင် ပိုပြီးတော့မှ အင်အားဖြည့်လာတယ်ဆိုတော့ ဒါ ကျနော်တို့အတွက် လုပ်စရာ တခုပဲ ရှိတော့တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို အချိန် ၃ ရက်ပေးထားတယ်။ ၁၃ ရက်နေ့မှာ ကုန်မယ်ပေါ့နော်။ အဲဒါကိုမှ သူတို့က မလိုက်နာနိုင်ဘူး၊ သူတို့က ဒီတိုင်းပဲ ဆက်နေမယ်ဆိုရင်တော့ ဖြစ်လာတဲ့ အကျိုးဆက်မှန်သမျှကတော့ ဘယ်လိုပြောရမလဲဆိုတော့ တခုခုဖြစ်သွားလို့ရှိရင်တော့ ကျနော်တို့ဘက်က အဆိုးမဆိုနဲ့ပေါ့” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ ဒေသတွင်းက ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုရဲ့ အိုးအိမ်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာ၊ ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ကျေးရွာတွေမှာ ပြန်လည်နေထိုင်ဖို့ ပြည်သူတွေ ကြောက်ရွံ့နေတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ကူညီဖြေရှင်းဖို့ ကေအန်ယူမှာ တာဝန်ရှိပြီး ပြည်သူတွေ အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ဖို့ လေးကွေ့ကော်ဒေသနဲ့ ကော့ကရိတ်တောင်ပိုင်း ဒေသတွင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာဖို့ အသိပေးခဲ့တာပါ။

ဒီလိုသတိပေးထားပေမယ့် လေးကွေ့ကော်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ နေ့စဉ်လို တိုက်ခိုက်နေတယ်လို့ တပ်ခွဲမှူး ဟယ်ရီက ပြောပါတယ်။

မတ်လ ၉ ရက်နေ့တုန်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်စဉ် သူတို့လက်အောက်ခံ BGF တပ် ပိုလ်မုတ်သုန်ရဲ့စခန်းကို ပစ်ခတ်ခဲ့လို့ BGF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ဒေါနတောင် အရှေ့ခြမ်းက လေးကွေ့ကော်ဒေသနဲ့ ဒေါနတောင်အနောက်ခြမ်းက ကော့ကရိတ်တောင်ပိုင်း ကျေးရွာတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် ဒေသခံ ပြည်သူတွေ ကျေးရွာတွေကို စွန့်ခွာထွက်ပြေးနေရ ပါတယ်။

<https://burmese.dvb.no/archives/521598>

ဒုက္ခသည်တွေအတွက် ထောက်ပံ့ရေးလမ်းကြောင်း စစ်ကောင်စီပိတ်ဆို့

11 မတ်၊ 2022 | ဗွီအိုအေမြန်မာဌာန

မြန်မာနိုင်ငံမှာ အထူးသဖြင့် တိုင်းရင်းသားဒေသတွေကို စစ်ကောင်စီကနေ လေကြောင်းကနေပါ တိုက်ခိုက်နေတဲ့အတွက် လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အဲဒီအထဲမှာမှ

ကယားပြည်နယ်ဟာ တောတောင်တွေထူထပ်ပြီး စစ်ဆေးရေးဂိတ်တွေကြောင့် IDP ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေဆီကို အကူအညီပေးရေး လုပ်ငန်းတွေဟာ နှေးကွေးနေပါတယ်။ ဒီအကြောင်းတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ Steve Sandford က VOA အတွက် သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာပါ။

မြန်မာနိုင်ငံအရှေ့ပိုင်း ကယားပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းကနေ အရပ်သား နဲ့ စစ်ရေးပစ်မှတ် မခွဲခြားပဲ တိုက်ခိုက်နေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြတဲ့အတွက် ကယားပြည်နယ်မှာ IDP ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေ ၂ သိန်းနီးပါးရှိမယ်လို့ သူတို့ကို အကူအညီပေးနေကြတဲ့ အဖွဲ့အစည်းတွေက မတ်လ ၇ ရက်နေ့က ခန့်မှန်းခဲ့ကြပါတယ်။ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ကရင်နီတိုင်းရင်းသားပေါင်းစုံ ကာကွယ်ရေးတပ်ဖွဲ့ က Bee Dhu အခုလိုပြောပါတယ်။

" ပြည်တွင်းစစ်ပြေးစစ်ရှောင် အဲဒီလူတွေ တော်တော်ကို ဒုက္ခရောက်ကြတယ်။ အမိုးအကာတွေနဲ့ မနေနိုင်ကြဘူး။ အစားအစာတွေလည်း မလုံလောက်ကြဘူး။ စစ်ကောင်စီတပ်တွေကြောင့် ဈေးကိုလည်း သွားမဝယ်နိုင်ကြဘူး။ စစ်ကောင်စီတပ်တွေက အဓိကလမ်းတွေကို ပိတ်ဆို့ပြီး ထောက်ပံ့ရေးလမ်းတွေကို ဖြတ်ထားကြတယ်။ ဒါကြောင့် အခုဆိုရင် ဓါတ်ဆီတွေ ဈေးတက်၊ အစားစာတွေ၊ ဆေးဝါးတွေ မလုံမလောက်ဖြစ်နေပါတယ် "

ထိုင်း၊ မြန်မာနယ်စပ်မှာရှိကြတဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေက ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကိုတော့ အကူအညီတွေ ဆက်လက်ပေးနေကြပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်ကောင်စီကတော့ အတိုက်အခံအားလုံးကို အကြမ်းဖက်သမားလိုသတ်မှတ်ထားတဲ့အတွက်ကြောင့် အကူအညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ပြေးဒုက္ခသည်တွေကို အထောက်အပံ့တွေပေးနေတာဟာ ရာဇဝတ်မှုကျူးလွန်တဲ့လုပ်ရပ်လို့ စွပ်စွဲခံရမယ့် အန္တရာယ်လည်းရှိကြပါတယ်။ မေတ္တာ ပရဟိတအဖွဲ့ရဲ့ ဒါရိုက်တာ Johny Adhikari က သူရဲ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

" အကူအညီပေးဖို့ အတွက် တော်တော်ကိုခက်ခဲပါတယ်။ ဘာလိုဆိုတော့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက လမ်းတိုင်းမှာ အများကြီးပဲ။ ဒါအပြင် IDP ပြည်တွင်းစစ်ရှောင်တွေကို အကူအညီပေးရင် ထောင်ကျနိုင်တယ်။ ဘာလိုဆိုတော့ IDP တွေကို အကူအညီပေးတာ စစ်ကောင်စီက မကြိုက်ဖူး။"

ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ ကယားလူမျိုးစု ဒုက္ခသည်တွေက အခုမြန်မာပြည်ကနေ ထွက်ပြေးလာကြတဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့မှုတွေ တိုးပြီးလုပ်ဆောင်နေကြရပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ နေထိုင်ပြီး စေတနာ့ဝန်ထမ်းကူညီပေးနေတဲ့ Naw Dar Dar က ထွက်ပြေးလာနေကြတဲ့ သူရဲ့ ဆွေမျိုးသားချင်းတွေဆီကနေ စစ်ပြေးဒုက္ခသည်တွေဟာ အရေးပေါ် အထောက်အပံ့တွေလိုအပ်နေကြတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိနေတယ်လို့ပြောပါတယ်။

" စစ်ပြေးဒုက္ခသည်တွေမှာ စခန်းချဖို့နေရာမရှိဘူး၊ သူတို့မရပ်ပဲ ဆက်ပြေးနေရတယ်။ လေကြောင်းကနေ တိုက်ခိုက်နိုင်တယ်လို့ စိုးရိမ်စိတ်တွေရှိတဲ့အတွက် သူတို့မအိပ်နိုင်ကြဘူး။"

မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒီအကြပ်အတည်းကနေ လွတ်မြောက်အောင်လို့ အရပ်သားပြည်သူတွေက ပြင်ပက အကူအညီတွေတောင်းဆိုနေကြပါတယ်။

<https://burmese.voanews.com/a/myanmar-idp-ethnic-area/6479697.html>